

ရည်ရွယ်ချက်

- ★ အခွန်ထမ်းပြည်သူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်း၊ လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာပေးပို့ခြင်းနှင့် လစဉ်ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခြင်းတို့ကို ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းစွာသိရှိနိုင်စေရန်၊ လိုက်နာဆောင်ရွက်မှု တိုးတက်လာစေရန်နှင့် လိုက်နာဆောင်ရွက်မှု ကောင်းမွန်သည့် အခွန်ထမ်းများအတွက် မျှတမှုရှိစေရန် ရည်ရွယ်၍ ဤလက်ကမ်းစာစောင်အား ထုတ်ပြန်ခြင်း ဖြစ်ပါသည်။

ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် လုပ်ငန်းအမျိုးအစားများ

- ★ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် လုပ်ငန်းအမျိုးအစားများမှာ-
 - ❖ ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်ရောင်းချခြင်း၊
 - ❖ ကုန်စည်တင်သွင်းခြင်း၊
 - ❖ ကုန်သွယ်မှု ဆောင်ရွက်ခြင်း၊
 - ❖ ဝန်ဆောင်မှု ဆောင်ရွက်ခြင်း။

ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် တာဝန်ရှိသူများ

- ★ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် တာဝန်ရှိသူများမှာ-
 - ❖ ကုန်စည်ထုတ်လုပ်ခြင်းဖြစ်ပါက → ကုန်စည်ထုတ်လုပ်သူ
 - ❖ ကုန်စည်တင်သွင်းခြင်းဖြစ်ပါက → ကုန်စည်တင်သွင်းသူ
 - ❖ ကုန်သွယ်မှုဆောင်ရွက်ခြင်း → ကုန်သွယ်မှုဆောင်ရွက်သူ ဖြစ်ပါက
 - ❖ ဝန်ဆောင်မှုဆောင်ရွက်ခြင်း → ဝန်ဆောင်မှုဆောင်ရွက်သူ ဖြစ်ပါက
- ⇒ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်မီ ရောင်းရငွေ သို့မဟုတ် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်မီ ရငွေနှင့်အတူ ကုန်စည်ကို ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုကို ရယူသူထံမှ အခွန်ကို တစ်ပါးတည်းကောက်ခံပြီး ပေးဆောင်ရမည်။

ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ရန်လိုအပ်သူများ

- ❖ နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေ (သို့မဟုတ်) ဝန်ဆောင်မှုရငွေရှိမည့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် တာဝန်ရှိသူများ၊
- ❖ အခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေ (သို့မဟုတ်) ဝန်ဆောင်မှုရငွေ မရှိသော်လည်း အခွန်ခန့်မှန်းခွင့် ရရှိခံစားလိုသူများ၊
- ❖ လုပ်ငန်းလိုအပ်ချက်အရ ဆန္ဒအလျောက် မှတ်ပုံတင်လိုသူများ။

ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ရမည့်ကာလ

- ❖ မှတ်ပုံတင်လျှောက်ထားခြင်း → လုပ်ငန်းမစတင်မီတစ်လ ဖြစ်ပါက
- ❖ သက်တမ်းတိုးခြင်းဖြစ်ပါက → မှတ်ပုံတင်လက်မှတ် သက်တမ်း မကုန်ဆုံးမီ တစ်လ

မှတ်ပုံတင်ခွင့်ပြုရန် လျှောက်လွှာတင်သွင်းခြင်းအတွက် လက်မှတ်ရေးထိုးလျှောက်ထားရမည့်သူများ

- ❖ တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်လျှင် → တစ်ဦးချင်းပုဂ္ဂိုလ်ကိုယ်တိုင်
- ❖ ကုမ္ပဏီဖြစ်လျှင် → ယင်းကုမ္ပဏီ၏အတွင်းရေးမှူး/ အထွေထွေမန်နေဂျာ/မန်နေဂျာ မန်နေဂျာ (သို့) ကိုယ်စားလှယ် (ကိုယ်စားလှယ်ဟု ဆိုရာတွင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်ရေးမှူး ဥပဒေ ပုဒ်မ ၁၇၄နှင့်အညီ ညီညွတ်သူများကို ဆိုလိုသည်။
- ❖ အစုစပ်လုပ်ငန်း(သို့)အခြား အဖွဲ့အစည်းအသင်းစသည် ဖြစ်လျှင် → အုပ်ချုပ်မှုကို တာဝန်ယူသော ပုဂ္ဂိုလ်စု
- ❖ သမဝါယမအသင်းဖြစ်လျှင် → အသင်းဥက္ကဋ္ဌ(သို့)အတွင်းရေးမှူး တစ်ဦးဦး

မှတ်ပုံတင်ခွင့်ပြုရန်လျှောက်လွှာ တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်

- ❖ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် တာဝန်ရှိသူက မှတ်ပုံတင်ရန် (သို့) သက်တမ်းတိုးရန်လျှောက်လွှာ ပတခ(ကသခ)-၀၁-၀၁နှင့် လုပ်ငန်းစတင်လုပ်ကိုင်ကြောင်း အကြောင်းကြားစာ ပတခ(ကသခ)-၀၁-၀၁ (က)တို့ဖြင့် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားရမည် ဖြစ်ပါသည်။
- ❖ သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးမှ အချက်အလက်များစိစစ်၍ မှန်ကန်ပါက မှတ်ပုံတင်စာအုပ်တွင်ရေးသွင်း၍ မှတ်ပုံတင်လက်မှတ် ပတခ(ကသခ)-၀၁-၀၂ ကို ထုတ်ပေးပါမည်။
- ❖ မှတ်ပုံတင်လက်မှတ် ပတခ(ကသခ)-၀၁-၀၂ ကို ပင်မလုပ်ငန်း ဥပစာတွင်လည်းကောင်း၊ မှတ်ပုံတင်လက်မှတ် မိတ္တူကို သက်ဆိုင်သည့်လုပ်ငန်းခွဲ ဥပစာအသီးသီးတွင်လည်းကောင်း အများ မြင်သာအောင် ချိတ်ဆွဲထားရမည်ဖြစ်သည်။

လုပ်ငန်းစတင်ခြင်း

- ★ နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့်ရောင်းရငွေ (သို့) ဝန်ဆောင်မှုရငွေရှိသော ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် တာဝန်ရှိသူများသည် လုပ်ငန်းစတင်လုပ်ကိုင်သည့်နေ့မှ (၁၀) ရက် အတွင်း လုပ်ငန်းစတင် လုပ်ကိုင်ကြောင်း အကြောင်းကြားစာ ပတခ(ကသခ) - ၀၁-၀၁(က)ကို သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။

သတင်းအချက်အလက်ပြောင်းလဲခြင်း

- ★ အခွန်ထမ်းဆိုင်ရာ သတင်းအချက်အလက်ပြောင်းလဲမှုရှိတိုင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပြောင်းလဲမှုပြုပြီး ပုံစံ ပတခ(ကသခ)-၀၁-၀၃ ဖြင့် ၁၅ ရက်အတွင်း တင်ပြရမည်။



ကုန်သွယ်လုပ်ငန်းခွန်ကြေးညာလွှာတင်သွင်းရမည့်အချိန်

- ❖ သုံးလပတ်ကုန်သွယ်လုပ်ငန်းခွန် → သက်ဆိုင်ရာ သုံးလပတ် ကြေညာလွှာကို ကုန်ဆုံးပြီးတစ်လအတွင်း
- ❖ နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန် → သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး ကြေညာလွှာကို သုံးလအတွင်း

ကုန်သွယ်လုပ်ငန်းခွန်ပေးသွင်းရမည့် အချိန်

- ❖ လစဉ်ကျသင့်သော ကုန်သွယ် → သက်ဆိုင်ရာလကုန်ဆုံး လုပ်ငန်းခွန် ပြီး တစ်ဆယ်ရက်အတွင်း

ပြစ်မှုနှင့်ပြစ်ဒဏ်များ

- ★ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပုဒ်မ ၆၅ အရ အောက်ဖော်ပြပါ ပျက်ကွက်မှုတစ်ခုခုကို ကျူးလွန်ပါက ပေးဆောင်ရမည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည်-
- ❖ မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊
- ❖ အခွန်ထမ်းဆိုင်ရာ သတင်းအချက်အလက်ပြောင်းလဲမှုကို အကြောင်းကြားရန် ပျက်ကွက်ခြင်း၊
- ❖ အခွန်ထမ်းမှတ်ပုံတင်ပယ်ဖျက်ခြင်းကို ဥပဒေနှင့်အညီ လျှောက်ထားရန် ပျက်ကွက်ခြင်း။

ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်း အကျိုးကျေးဇူးများ

- ❖ မှတ်ပုံတင်သူအနေဖြင့် မိမိ၏ စီးပွားရေးလုပ်ငန်းပုံရိပ် ပိုမိုကောင်းမွန်စေပြီး လုပ်ငန်းတိုးချဲ့နိုင်မှုကို များစွာအထောက်အကူပြုခြင်း၊
- ❖ မှတ်ပုံတင်သူအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှစ်ခွင့်ရရှိမည်ဖြစ်သဖြင့် အခွန်တစ်ကြိမ်တည်းသာ ကျသင့်စေရမည်။

- ❖ လုပ်ငန်းကုန်ကျစရိတ်ကို လျော့ကျစေသဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရန် အထောက်အကူပြုခြင်း။
- ❖ အခွန်ပြန်အမ်းငွေပေါ်ပေါက်ပါက ပြန်အမ်းငွေတောင်းခံနိုင်ခွင့် ရှိပြီး အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၃နှင့်အညီ ပြန်အမ်းငွေ ရရှိနိုင်ခြင်း။
- ❖ ဒဏ်ကြေးငွေတပ်ရိုက်ခြင်းမှ ကင်းလွတ်နိုင်ခြင်း။

ကျေးဇူးတင်လွှာ

- ❖ နိုင်ငံတော်အစိုးရသည် ကောက်ခံရရှိသည့် အခွန်အကောက်များဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်နေပါသည်။
- ❖ ဥပဒေအရ ကျသင့်အခွန်များအား နိုင်ငံကြီးသားပီသစွာဖြင့် မှန်မှန်ကန်ကန်၊ ပြည့်ပြည့်ဝဝ ပေးဆောင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
- ❖ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့်အညီ အခွန်ပေးဆောင်ပေးကြပါသော လုပ်ငန်းရှင် (အခွန်ထမ်းများ) အား အထူးကျေးဇူးတင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

အသေးစိတ်သိရှိလိုပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး(ရန်ကုန်)၊ အမှတ်-၁၂၈/၁၂ (ဒုတိယထပ်နှင့်တတိယထပ်)၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ဖုန်း-၀၁-၈၃၈၉၃၁၊ ဖုန်း-၀၁-၈၃၈၉၃၂ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်)၊ ရုံးအမှတ်(၄၆)၊ ဖုန်း-၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃၀၅၄ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး)၊ လမ်း၆၀၊ ၁၀၁ (A)x ၁၀၂ လမ်းကြား၊ မြို့သစ်(၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ ဖုန်း-၀၂-၄၀၃၀၁၉၊ ၀၂-၄၀၃၀၆၃၈၊ ၀၂-၄၀၃၀၆၃၉ သို့မဟုတ် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ လက်ကမ်းစာစောင်နှင့် ပုံစံများကိုလည်း download ရယူနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန



ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ခြင်းနှင့်
လုပ်ငန်းစတင်ခြင်းအကြောင်း
သိကောင်းစရာများ



၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

Internal Revenue Department
Office Building No.(46), Nay Pyi Taw
<https://www.ird.gov.mm>

“Tax by the Law, Service by our Heart”